

“ဂဟနီ” ဝမ်းကိုကိုရွှေ့အကြောင်း သံကောင်းစရာနှင့်

ပျောက်ကင်းစေသော

ဆေးနှင့် အာဟာရ

အယူဖွေ့ဒီးအောင်ဆွဲဗီး

နိဒါန်း

အာယုံဖွေအနိဒါန်းကျမ်းတို့၏ ဝမ်းကိုက်ရောဂါ၏ “ဝိပ္ပက္ခ” နိဒါန်းအရ “အထူး”
တစ်မျိုးတည်းကိုသာ ပြဆိုကြ၏။ အမှန်မှာ-

- (၁) လေပျက်ကြောင်း
- (၂) သည်းခြောပ်ကြောင်း
- (၃) သလိပ်ပွားကြောင်းဖြစ်သော

“ဥတုအာဟာရ အပြုအမှု”သုံးမျိုးတို့ကြောင့် ဝမ်းကိုက် ရောဂါသည်
အစာသစ်အိမ်/ အစာဟောင်းအိမ်နှစ်ခုတို့၏ အလည်းတည်သော စုစုပေါင်း
ယူဆောင်တတ်သော၊ အကြောမကြီး ကိုက်ခြင်းကို ဖြစ်စေသောကြောင့် “ဂဟီကာ”ခေါ်
ဝမ်းကိုက် ရောဂါသည် ဖြစ်ပေါ်လာရ၏။ ဝမ်းကိုက်ရောဂါ၌ ပိုးကိုတွေ့ရ၏။ ပိုးသည် အခိုး၊
အခိုးကြောင့် ဖြစ်၍ အခိုးသည် အပူပိုင်ကြောင့် ဖြစ်၏။ ထိုကြောင့် ပိုးကိုနိမ်နင်းရုပ်ငါး
ငါးတဆင့်အခိုးကို နှိမ်ရုပ်ငါးလည်းကောင်း၊ မည်သည့် အခါမှ ဝမ်းကိုက်ပိုးသည်
မပျောက်နိုင်၊ အထိုင်များခြင်း၊ ဆီးချုပ်ခံခြင်း၊ အပူအစပ် အစားများခြင်း စသည်တို့ကြောင့်
အပူသည် ငုပ်စွဲ၍ လောင်နေ၏။ ထိုကို အဖွင့်နှင့်မှုသာလျှင် ဝမ်းကိုက်ပိုးသည်
လုံးဝပျောက်ကင်း မည်ဖြစ် ပါသည်။

ဖြစ်ပံ့အကြောင်းအရာ

သလိပ်ဒေါသ၏ ပတ်ဖွဲ့ဆိုပိတ်ကိုလည်းခံရ၍ သည်းခြေ ဒေါသ၏
အားပေးထောက်ပံ့မှုကိုလည်း မရရှိသော လေဒေါသ သည် အားနည်းလာသဖြင့်
ပို့ဆောင်တွန်းကန်မှ အရှိန်ပျက် စီးကာ ကာယကံရှင်သည် ကျင်ကြီးကို စိတ်တိုင်းကြ
မစွဲန့်ထုတ် ရပဲ အနည်းငယ်၊ အနည်းငယ်အကြိမ်ကြိမ် စွဲန့်ထုတ် နေရခြင်း ကိုပင်
လောကသညာအားဖြင့် “ဝမ်းကိုက်”သည်ဟု လည်း ကောင်း၊
“ပိတ်ကိုက်”သည်ဟုလည်းကောင်း၊ စာအခေါ် အား ဖြင့် “ဝဟကီ” “ပဝါဟိက” စသည်ဖြင့်
သုံးနှစ်းနေကြခြင်း ဖြစ်၏။

ရည်ရွယ်ချက်နှင့် လေ့လာရသည့်အကြောင်းအရာ

တိုင်းရင်းဆေးပညာသည် ပထဝီ၊ အာဖို၊ ဝါယာ၊ အာကာသဟူသော ပါတ်ကြီး(၅)ပါးကို အခြေခံပြီး ရောဂါရာဖွံ့ဖြိုး၊ ဆေးပေး / ဆေးကု ပါတ်စာကျွေးခြင်း၊ တိုင်းရင်းဆေး ပညာနည်းအရ စာတ်ကြီး(၅)ပါးအခြေခံပြီး သုတေသနပြုခြင်း ကြောင့် ပိုမိုပြည့်စုံသော တိုင်းရင်းဆေး “စံ”ဆေးများ၊ “စံ”ကုထုံး များကို ရရှိရန် ရည်ရွယ်ပါသည်။

မြန်မာ ဆေးပညာဖွင့် ရောဂါကြီး(၆)မျိုးမှ ရောဂါငယ်၊ ရောဂါလတ်၊ ရောဂါကြီးများကို အမြစ်ပြတ်ကုသနိုင်ပြီး ရောဂါလွန်၊ ရောဂါဆုံးများကို အသေသတ်သာအောင် ကုသနိုင်ရန် (ဝမ်းမီး၊ သွေး၊ အကြော(လေ)၊ နှလုံး၊ ခုခံအား၊ သလိပ်တို့ကို အဓိကထား၍ ရှာဖွံ့လေ့လာပြီး အမြစ်ပြတ်ကုသရာ၌ လိုအပ်သော လက္ခဏာသို့ ရောက် / မရောက်ကြည့်ရ၏။ ရှင်းတို့အပေါ် မူတည်၍ စုပေါင်းခြယ်လှယ်နေသော အချက်ကြီး (၆)ချက်၏ လှပ်ရားမှုမှန်သမျက် သိအောင်လေ့လာပြီး ကြောင်းကျိုးကောင်းဆက်ဆေးပညာတစ်ရပ် ပေါ်ပေါက်ရန် ရည်ရွယ်ပါသည်။

၁၆။ ကုန်တောင်၏ ရွှေပြေးလက္ခဏာ

- (၁) ရေဝတ်ခြင်း
- (၂) ပျင်းရိခြင်း
- (၃) အားကုန်ခြင်း
- (၄) အစာပူခြင်း
- (၅) အစာကြာမြင့်စွာမှ ကြခြင်း
- (၆) ခန္ဓာကိုယ်လေးလံခြင်း

ဝမ်းကိုက်ရောဂါ လက္ခဏာများ

- (၁) ဝမ်းကိုက်ရောဂါရီသူ၏ ကျင်ကြီးသည် အလွန်အကဲ ပျော်၏။ ချုပ်၍သွား၏။
အရည်ပြစ်၏။
- (၂) ရောက်ခြင်း၊ နှုတ်မမြိုန်ခြင်း၊
- (၃) ခံတွင်းအရသာပျက်ခြင်း၊ တံတွေးများခြင်း၊
- (၄) မူးမှုက်သော ပန်းနာရောဂါဖြစ်၏။
- (၅) လက်ခြေတို့ရောင်၏
- (၆) အရိုး၊ ခြေထောက်တို့ နာကြင်ကိုက်ခဲ၏။
- (၇) အန်၍ဖျား၏
- (၈) လေချဉ်တက်သော တံတွေးစ အနုံရ၏။
- (၉) ခါးခြင်း၊ ချဉ်ခြင်းတို့ဖြစ်၏။

“ဂဟဏီ” ခေါ် ဝမ်းကိုက်ရောဂါအမျိုးအစား

- (၁) လေကြောင့် ရင်း
- (၂) သည်းခြေကြောင့်ပ ရင်း
- (၃) သလိုပ်ကြောင့် ရင်း
- (၄) သဒိတ်ပါတ်ကြောင့် ရင်း “ဂဟဏီ”ရောဂါထိသည် ဖြစ်ကုန်။

လေကြောင့်ဖြစ်သော ဝမ်းကိုက်ရောက် လက္ခဏာများ

- (၁) အစားအစာသည် လွန်စွာခက်ခဲစွာဖြင့် ကျက်၏။
- (၂) အစာချဉ်၏
- (၃) ခန္ဓာကိုယ်ကြမ်းတမ်း၏။ ခံတွင်းခြောက်ကပ်၏။
- (၄) ဆာလောင်မှုတ်သိပ်၏။ အလွန်ရောက်၏။
- (၅) မျက်စိပြာ၏။ နား၌အသံမည်၏။
- (၆) နံဘေးပေါင်၊ ပေါင်ခန်၊ လည်ပင်းတို့၌ အမြန်ကျင် ကိုက်ခဲ၏။
- (၇) မကြေညာက်သောအစာများ ဓာတ်သွား၏။
- (၈) နှလုံးနာကျင်ကိုက်ခဲ၏။ ပိုန့်ကျိုးအားနည်း၏
- (၉) ခံတွင်းအရသာပျက်၏။ ဝမ်းပိုက်၌ ကတ်ကြေးနှင့် ဖြတ်သကဲ့သို့ နာကျင်၏။
- (၁၀) အချို့စသော အလုံးစုံသော အရသာတို့ကို မိုးဝဲလို့သော စိတ်များခြင်း၊ စိတ်လျှော့ပါးခြင်း၊
- (၁၁) အစာကို ကြေညာက်သွားသောအခါ ထိုပြင် ချေဖျက် နေစဉ် ဝမ်းပိုက်တင်းရောင်၏။
- (၁၂) ပင်ပန်းကြီးစွာ လေလံနှင့်တက္က အမြှင်ဆန်ဝမ်းသွားခြင်း။
- (၁၃) မော၏။ ချောင်းဆိုး၏။

သည်။ မြန်မာနိုင်ငြခိုင်သော ဝမ်းကိုက်ပွောဂါလက္ခဏာ

- (၁) အရောင်အဆင်းသည် ဝါ၏။ ညိုဝါရောင်အဆင့်ရှိ၏။
 - (၂) လေချုပ်တက်၏။
 - (၃) နှလုံးနှင့် လည်ချောင်းထို့၌ ပုံ၏။
 - (၄) နှစ်မမြိုန်၊ ရောက်၏။

သတိပို့မြှင့်စွာ အစာအသေးစိန္တများ

- (၁) စားသောက်သော အစာအသေးစိန္တများ
- (၂) ပို့အန်ခြင်း၊ နှုတ်မမြှန်ခြင်း
- (၃) ခံတွင်းချို၏၊ ချောင်းဆို၏။ တံတွေးများ၏
- (၄) နှာစေး၏။ ဝမ်းပိုက်လေး၏
- (၅) ချိုသော အနုံနှင့် ယဉ်သောလေတတ်၏။
ခန္ဓာကိုယ်လျှော့ပါး၏။ အားမရှိ၊ အလွန်ပျင်းရိ၏။
- (၆) မေတုန်မြှုပ်လို၏။
- (၇) မေတုန်မြှုပ်လိုသော သတ္တိမရှိခြင်း။

၁၆။ ကိုယ်ပျောက်ဆေး (၁)

- | | | | |
|------|----------------|---|---|
| (၁) | ကရဝေးရွက် | J | ပ |
| (၂) | ပန်းရင်းအဝါ | ၄ | ပ |
| (၃) | သစ်ကြံ့ပိုးအဝါ | ၄ | ပ |
| (၄) | ဖာလာစိမ်း | ၄ | ပ |
| (၅) | ကုံကော်အခွဲ့ | ၄ | ပ |
| (၆) | ပိတ်ချင်းမြစ် | ၆ | ပ |
| (၇) | စရို | ၈ | ပ |
| (၈) | ပန်းညီး | ၈ | ပ |
| (၉) | ငရှုတ်ကောင်း | ၈ | ပ |
| (၁၀) | ကြုစု | ၈ | ပ |
| (၁၁) | ချင်း | ၄ | ပ |

(၁၂) သက္ကား ၅ဆမှ စဆရောစပ်ပြီး အမှုပြုပါ။ တစ်ကိုမ်စား သောက်က ကော်ဖိန္ဒား ဂျွန်းခန့် ပျားရည်နှင့်ဖျော်၊ အစာ မစားမိနှင့် အစာစားပြီး ရေနွေးနှင့် သောက်လိုအပ်လျှင် မကြာခလျက်။

ဝမ်းကိုက်ပျောက်ဆေး (၂)

ရာတန်စွေ ၈

ဘတိပိုလ်သီး ၈

အီးဖူ။သီးခြာက် ၈

ဆေးပုဇွန်ထုပ် ၈

ဆေးပုလဲ ၈

လင်းနေ ၈

လက်ထူတ်ခေါက် ၁

ကျိုးသား

ဒါးဝယ်မှိုင်းရွက်ကို

ထန်းလျက်နှင့်

သုံးခွက်တစ်ခွက်

တင်ကြိုပြီး

အပေါ်ပါဆေးများကို တိုက်သောအခါ ရောင်း အစားတိုက်ပါ။

ခားရှိန် အခါနအာဟာရေ

ဒီဝယ်မှုင်းရှက်ကိုပြတ်၍

ဆီချက်နှင့်နှင့်

ကြက်သွန်ဖြူ

ကြက်သွန်နှို

ဆီသတ်ပြီးသူတ်စားပါ။ မိုးကွင်းဂမုန်းကို သူတ်စားပါ။ ကြက်သွန်နှင့် ထန်းလျက်ကြော်စားပါ။

အကြေး မပါသာ ငါးများစားပါ။ ဆီထမင်းစားပါ။ ကြက်သားကို ဆန္ဒင်းများများထည့်၍

ကာလသားချက်ချက်၍ တပ္ပက်ပ္ပက် ဆူသာအခါ ရှင်းပြုတ်ရေကို သောက်ပါ။

ကြေးကုန်အရပ်၍ ရှိသာ ငြှက်တို့၏ အသားကို ထောပတ်သူတ်၍ ကြော်စားပါ။

ပဲနှီလေးပဲကြော်စားပါ။

ရွှေခြင်ရန် အစာအသာဟာရ

ဘ၊ နွားနှုံ၊ အုန်းနှုံ၊ ကလိစာများ၊ အကြေးမပါသော ငါးများ၊ လက်သူတ်ချဉ်၊ ဆီပြန်ဟင်း၊ ငရှုတ်သီးသည် ဝမ်းမီးနှုံးစေသော အစာများ၊ (ဆေး၊ ချို့၊ ဆိမ့်၊ ဖန်၊ အစာများ ရှောင်ပါ။) (ဆေး၊ ချို့၊ ဆိမ့်၊ ဖန်၊ အစာများရှောင်ပါ။)
(ဆေး၊ ချို့၊ ဆိမ့်၊ ဖန်၊ အစာများရှောင်ပါ။)

တွေ့ရှိချက်နှင့် ဆွေးစွေးသုံးသပ်ချက်

မြန်မာ့တိုင်းရင်းဆေး ပညာနည်းဖြင့် ဝမ်းကိုက်ပိုးကို အထက်ဖော်ပြပါ

အချက်(၆)ချက်ကို မူတည်ပြီး ကုသပါက ရောဂါလွန်မှတပါး ပျောက်ကင်းကြောင်း

တွေ့ရှိရပါသည်။ ရောဂါပိုးနှင့်အပူ အအေး (တေဇာ)ဆက်စပ်မှုကို စဉ်းစား

လေ့လာတွေ့ရှိပြီး ရောဂါပိုးကြောင့် ရောဂါသည်ဟု သိပုံးဆေး ပညာရှင်များက

ဆိုထားပါသည်။ ရောဂါပိုးများ ပေါက်ပွားမှုကို ထိန်းချုပ်ထားသည့်မှာ

တေဇာဓိတ်ဖြစ်သည်ကို တွေ့ရှိသည်။ တိုင်းရင်းဆေးပညာနည်းဖြင့် ကုသနိုင်ရန်

ပါတ်ကြီး(၅)ပါး အခြေခံထားပြီး အရေးကြီးသည့်အချက် (၆)ချက်ကို စုပေါင်း

ခန္ဓာကွောပေါ်မှာ ရောဂါရာဖွံ့ကုသပါက ရောဂါလွန်/ ရောဂါ ဆုံးမှတပါး

အမြှစ်ပြတ်ကုသနိုင်သည်။

ကောက်ချက်ချအကြံပြုခြင်း

မိမိတင်ပြသေစာတမ်းမှာ

အကြောင်းအရာနှင့်

ပတ်သက်၍

လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းတို့ကို မိမိတို့ ဘာသာ ကောက်ချက်ချကြည့်စေလိုပါသည်။

စာတမ်းကို သဘောဝဘာဝနှင့် ထုတ်နှစ်တင်ပြခဲ့ပါသည်။ မိမိတို့စိတ်ထဲ၌ အကြံကောင်း၊

ဉာဏ်ကောင်းများ ပေါ်ပေါက်စေရန် လမ်းဖွင့် ပေးထားပါသည်။ ယင်းတို့ကို

ပိုင်းခြားဆင်ခြင်း၍ ဆိုင်ရာဆိုင်ရာ တို့က တိုးတက်အောင် လမ်းပွဲနှင့်စေသော

နည်းလမ်းများကို ရှာကြ၍ လိုအပ်သောလုပ်ငန်းများကို ရာဖွံ့ဖြိုးနှစ် ယူင်း

ဆောင်ရွက်တော်မူကြပါ။ ကုသရန်ခက်ခဲသော ရောဂါကြီး(၆)မျိုးကို မြန်မာ့ဆေးပညာနည်းဖြင့်

ပျောက်ကင်းသည်အထိ ဆောင်ရွက် နှင့်ရန် တိတိကျကျ

ပြတ်ပြတ်သားသားဆောင်ရွက်ကြပါ။ ဒါမှ သာလျှင် တာဝန်ကျေပြန်စွာ ကျေးဇူးဆပ်နှင့်မှာ

ဖြစ်ကြောင်း ကောက်ချက်ချ အကြံပြုလိုပါသည်။

ကျမ်းကြီး

စရကသံဟိတာကျမ်း (သိမ်ဖြူဆရာတော်)

အာယုံပွဲဒက္ခတုံးကျမ်းကြီး (ဆရာကြီး ဦးအုန်းရွှေ)

သာရကောမှုဒီဇိုင်းကျမ်း (သိမ်ဖြူဆရာတော်)

ရင်ဆိုင်ကုတုံးသင်တန်းမှု (သိမ်ဖြူသင်တန်း)

ခံဘူးဆရာတော် (အမှတ်(၁) ဒိုဝင်ကုတုံး)

အမြဲတေကုတုံးကျမ်း (သိမ်ဖြူဆရာတော်)

ဝမ်းကိုက်ရောဂါဆောင်းပါးများ

အယုံပွဲဒီးဆောင်ဆွဲး

ရောဂါမျိုးစုံနှင့် နာတာရှည်အထူးကုဋ္ဌာန
ဥာ၊ ဘီရုံ၊ စျေးအတွင်းနှင့် ခိုင်ရွှေဝါလမ်း၊ အမှတ်(၈)ရပ်ကွက်၊
ညာင်တုန်းမြို့။